


Koe Paox Grawm Phao


သူငယ်ချင်းရိုငြိ






Didix, koe pung piang pa jiet
mhawm tix mu ka daux tiag ting
tix mu heue. Mawh kheu nawh
ang koe paox grawm paox klieh,
nawh byaong nong nong heue.

ဟိုးရှေးရှေးတုန်းက တောနက်ကြီးတစ်ခုထဲမှာသိပ်လှတဲ့
လိပ်ပြာလေးတစ်ကောင်ရှိတယ်။ ဒါပေမယ့် သူ့မှာ ကစားဖော်
သူငယ်ချင်းမရှိလို့ တစ်ကောင်ထဲပျင်းနေရှာတယ်။




Tix singaix, nawh hu ka ia miex. Ia
miex an ah nin ka nawh,
“Pung piang eue, mawh kheu yaox
aux ti sawg kawh tix ih priex, aux ang
tien heue.”

တစ်နေ့တော့ ကြက်မကြီးတစ်ကောင်ဆီကိုသွားတယ်
ကြက်မကြီးက . . . “ လိပ်ပြာလေးရေ၊ ငါ့ရဲ့ကလေးတွေအတွက်
အစားအစာရှာနေရလို့မအားဘူးကွာ” လို့ ပြောလိုက်တယ်။






Ngaix khai, pung piang hu ka meeik.
Meeik ah nin ka nawh, “Pung piang
eue, mawh kheu yaox aux ti don priex
ih tix son raux sax, aux ang tien heue.”

နောက်တစ်နေ့ လိပ်ပြာလေးက ပုရွက်ဆိတ်ဆီကို သွားတယ်။
ပုရွက်ဆိတ်ကလည်း . . . “လိပ်ပြာလေးရေ၊ မိုးတွင်းအတွက်
အစားအစာစုနေရလို့ မအားဘူးကွာ” လို့ ပြောလိုက်တယ်။




Pung piang baox deeh hu ka lig miex.
Nawh kawx, “Pung piang eue, mawh
kheu yaox aux ti tawx kawm tix peux,
aux ang tien heue.”

“လိပ်ပြာလေးက ထပ်ပြီးတော့ ဝက်မကြီးဆီကို သွားပြန်တယ်။
သူကလည်း . . . လိပ်ပြာလေးရေ၊ ငါ့ကလေးတွေကို
နို့တိုက်ရဦးမှာမို့လို့ မအားသေးဘူးကွာ” လို့ပြောလိုက်တယ်။




Pung piang baox deeh hu ka lak. Nawh kawx, “Pung piang eue, mawh kheu yaox aux ti sawg kawm tix ih priex, aux ang tien heue.”

“လိပ်ပြာလေးက ထပ်ပြီးတော့ ကျိုးကန်းဆီကို သွားပြန်တယ်။ သူကလည်း . . . လိပ်ပြာလေးရေ၊ ငါ့ကလေးတွေအတွက် အစာသွားရှာရမှာမို့လို့ မအားသေးဘူးကွာ” လို့ပြောလိုက်တယ်။




Pung piang baox hu ka mawie. Mawie
kawx, “Pung piang eue, mawh kheu
yaox aux ti thai kaung,
aux ang tien heue.”

“လိပ်ပြာလေးက နွားကြီးဆီကို သွားပြန်တယ်၊ နွားကြီးကလည်း . . .
လိပ်ပြာလေးရေ၊ ငါလယ်သွားထွန်ရဦးမှာမို့လို့
မအားသေးဘူးကွာ” လို့ ပြောလိုက်တယ်။



Kheu ang nawh pon ti kok
paox tix, Pung piang kied
laux rhawm heue.

ဘယ်သူ့ကိုမှ ခေါ်လို့မရတော့
လိပ်ပြာလေးဟာ စိတ်ညစ်သွားတယ်။



Nawh tom laux rhawm mai: laux tix ka
piang tai. Tai an sioe bhawng mai: tie
rawm heue.

စိတ်ညစ်ညစ်နဲ့ ပန်းပွင့်လေးပေါ်မှာ နားလိုက်တယ်။

အဲဒီပန်းပွင့်လေးဟာ မွှေးလည်း မွှေးတယ်၊

ဝတ်ရည်လည်း ချိုတယ်။




Tai an kawx, “Pung piang eue, bawg
yam pa mhawm,
ax ot tau awx.”

ပန်းကလည်း . . . “ကြိုဆိုပါတယ် . . . လိပ်ပြာလေးရေ၊
အတူတူနေကြစို့နော်” လို့ ပြောတယ်။



Pung piang kheu pon paox grawm,
sidaing gauxrhawm heue.

လိပ်ပြာလေးက သူငယ်ချင်းရသွားလို့
အလွန်ပျော်ရွှင်သွားတယ်။





“ဝ”အမျိုးသားလူမှုရေးအသင်းမှ ရေးသားပြုစုသည်။

